

ဓမ္မခန္ဓာ (၂၃) ယုံကြည်သူများ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၇၄။ သုတ်ဒေသနာ- ၁၁၈ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁-

၁။	قَدْ أَفْلَحَ الْمُؤْمِنُونَ ﴿١﴾
	ယုံကြည်သူများသည် မုချ အောင်မြင်ပေါက်မြောက်ရမည်ပင်။
၂။ ★ ၂၃	الَّذِينَ هُمْ فِي صَلَاتِهِمْ خَاشِعُونَ ﴿٢﴾
	သူတို့၏ စိတ်သင်တန်း၌★ ကျိုးကျိုးငဲ့ငဲ့ ရှိသောသူများ ဖြစ်၏။
၃။	وَالَّذِينَ هُمْ عَنِ اللَّغْوِ مُعْرِضُونَ ﴿٣﴾
	စကားလေစကားလွင့်များကို ကြောခိုင်းကြ သူတို့ ဖြစ်၏။
၄။	وَالَّذِينَ هُمْ لِلزَّكَاةِ فَاعِلُونَ ﴿٤﴾
	လူမှုလုံခြုံရေးပေးခြင်းကို ကျင့်ဆောင်ကြသူတို့ ဖြစ်၏။
၅။	وَالَّذِينَ هُمْ لِأُفْجَاهِهِمْ حَافِظُونَ ﴿٥﴾
	သူတို့သည် သူတို့၏ အရှက်အင်္ဂါကို စောင့်ထိန်းသည်မှာ-
၆။	إِلَّا عَلَىٰ أَرْوَاحِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ ﴿٦﴾
	သူတို့၏ ပေါင်းဖော်ကြင်ဘက်၊ သို့မဟုတ် သူတို့အား အပြစ်မသင့်စေသော သူတို့၏ သြဇာခံတို့မှ အပ- ဖြစ်၏။
၇။	فَمَنْ ابْتَغَىٰ وَرَاءَ ذَلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ ﴿٧﴾
	ထိုထက်ကျော်၍ ရှာဖွေသောသူ၊ ထိုသူတို့သည် စည်းပျက်သူများ ဖြစ်၏။
၈။	وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ ﴿٨﴾
	သူတို့အား ယုံကြည်အပ်နှံမှုနှင့် သူတို့၏ ကတိကဝတ်အား တည်စေသော သူများ ဖြစ်ကြ၏။
၉။ ★ ၂၃	وَالَّذِينَ هُمْ عَلَىٰ صَلَوَاتِهِمْ يُحَافِظُونَ ﴿٩﴾
	စိတ်လေ့ကျင့်မှု★ စောင့်ထိန်းသော သူများ ဖြစ်ကြ၏။
၁၀။	أُولَٰئِكَ هُمُ الْوَارِثُونَ ﴿١٠﴾
	သူတို့သည်ကား အမွေစား အမွေခံများပင် ဖြစ်၏။
၁၁။	الَّذِينَ يَرِثُونَ الْفِرْدَوْسَ هُمْ فِيهَا خَالِدُونَ ﴿١١﴾
	မြတ်သော ဘုံ၌ အမွေရစေမည့် သူများ ဖြစ်ကြ၏။ သူတို့သည် ထို၌ ကာလမဲ့ စံစားရလေလတ္တံ့။
၁၂။	وَلَقَدْ خَلَقْنَا الْإِنسَانَ مِنْ سَلَالَةٍ مِّن طِينٍ ﴿١٢﴾

	မုချပင်၊ ငါသည် လူသားကို မြေ၏ အနှစ်မှ ဖြစ်တည်စေ၏။
၁၃။	<p style="text-align: right;">ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَّكِينٍ ﴿١٣﴾</p> <p>တဖန် ၎င်းအား ခိုနားသော နေရာအတွင်းမှ ရေကြည်တစ်ပေါက်အဖြစ် ငါ စီရင်တော်မူ၏။</p>
၁၄။	<p style="text-align: right;">ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنشَأْنَاهُ خَلْقًا آخَرَ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ ﴿١٤﴾</p> <p>တဖန် ငါသည် ၎င်းအား ရေကြည်ပေါက်မှ သွေးခဲ ဖြစ်တည်စေ၏။ သွေးခဲမှ အသားတစ် အဖြစ် ငါ ဖြစ်တည်စေ၏။ ထို အသားတစ်မှ အရိုးအဖြစ် ငါ ဖြစ်တည်စေ၏။ ထိုအရိုးအား အသားအရေဖြင့် ငါ ခြုံပေး၏။ တဖန် ၎င်းအား ကြီးဖွံ့စေ၍ အခြားသော ဖြစ်တည်ခြင်းကို ဖြစ်စေ၏။ သို့ ပရမတ်ဘုရားရှင်သည် ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသောအရှင် အကောင်းဆုံး ဖြစ်တည်ပေးသော အရှင် ဖြစ်၏။[★]</p>
၁၅။	<p style="text-align: right;">ثُمَّ إِنَّكُمْ بَعْدَ ذَلِكَ لَمَيِّتُونَ ﴿١٥﴾</p> <p>တဖန်၊ ဤ- နောက်ပိုင်းတွင် သင်တို့အတွက် ဧကန်ပင် သေခြင်းတရားသည် ရှိနေ၏။</p>
၁၆။	<p style="text-align: right;">ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ تُبْعَثُونَ ﴿١٦﴾</p> <p>တဖန် ရပ်တည်မြဲမြံရမည့်နေ့ကာလ၌ သူတို့အား နိုးထစေမည်ပင်။</p>
၁၇။	<p style="text-align: right;">وَلَقَدْ خَلَقْنَا فُوقَكُمْ سَبْعَ طَرَائِقَ وَمَا كُنَّا عَنِ الْخَلْقِ غَافِلِينَ ﴿١٧﴾</p> <p>မုချပင် ငါသည် သင်တို့၏ အထက်၌ လမ်းကြောင်း ခုနစ်ဆက်ကို ဖြစ်တည်ပေးတော်မူ၏။ ဖြစ်တည်ပေးခြင်းတိုင်း၌ ငါသည် ပေါ့ပေါ့လျော့လျော့ မရှိချေ။^{၇၉}</p>
၁၈။	<p style="text-align: right;">وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَسْكَنَّا فِي الْأَرْضِ وَإِنَّا عَلَى ذَهَابٍ بِهِ لَقَادِرُونَ ﴿١٨﴾</p> <p>ငါသည် ကောင်းကင်ယံမှ မိုးရေကို စည်းချိန်အားဖြင့် သွန်းချစေ၏။ ထိုနောက် ၎င်းကို မြေ၌ အခြေတည်စေ၏။ ဧကန် ပင် ငါသည် ၎င်းကို သုတ်ယူရန် စည်းချိန်ချနိုင်၏။</p>
၁၉။ ရေ မြေ	<p style="text-align: right;">فَأَنشَأْنَا لَكُمْ بِهِ جَنَاتٍ مِّن نَّخِيلٍ وَأَعْنَابٍ لَّكُمْ فِيهَا فَوَاحٍ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ ﴿١٩﴾</p> <p>ငါသည် သင်တို့အတွက် ၎င်းအားဖြင့် စွဲပလွန် စပျစ် ဥယျာဉ်များကို ပေါက်ရောက်စေ၏။ ထိုမှ သင်တို့အဘို့ သစ်သီး ဝလံ များစွာကို ဖြစ်စေ၍၊ သင်တို့စားသုံးနိုင်ရန် ဖြစ်၏။</p>
၂၀။ ညောင် တစ်မျိုး	<p style="text-align: right;">وَشَجَرَةً تَخْرُجُ مِنْ طُورِ سَيْنَاءَ تَنبُتُ بِالذَّهْنِ وَصَنِيعٌ لِّلْأَكْلِيِّينَ ﴿٢٠﴾</p> <p>ငါသည် သိနတောင်မှ ဗောဓိတစ်ပင်ကို ပေါက်စေ၏။ မှီဝဲသူတို့ အဘို့ရာ ၎င်းမှ ဆီနှင့် ရသရမ္မက်ကို ထုတ်ပေး၏။</p>
၂၁။	<p style="text-align: right;">وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً نُّسْقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمْ فِيهَا مَنَافِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ ﴿٢١﴾</p> <p>ခွဲကွဲစားမြုံ့ပြန် တိရိစ္ဆာန်များ၌ သင်တို့အတွက် သင်္ချိန်စာ တစ်ရပ်ရှိသည်မှာ သင်တို့ သောက်သုံးဘို့ရာ သူတို့၏ ကိုယ် တွင်းမှ နို့ရည်ကို ပေး၏။ ထို၌ သင်တို့အတွက် အကျိုးကျေးဇူးများစွာ ရှိနေ၏။ ထိုမှ စားသုံးရန်လည်း ရ၏။</p>
၂၂။	<p style="text-align: right;">وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ ﴿٢٢﴾</p> <p>သူတို့အပေါ်၌၊ ရေယာဉ်များပေါ်၌၊ သင်တို့ ဝန်တင်နိုင်ကြ၏။</p>

(၇၉) ဤသုတ်တော်သည် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်အပြင် အခြားသော ဂြိုဟ်များ ရှိနေကြောင်းကို အတိအကျဖော်ပြထားပေသည်။ ထိုဂြိုဟ် များသည်လည်း သူတို့၏ ဂြိုဟ်ပတ်လမ်းကြောင်းတွင် သွားလာနေရပေသည်။ ခုနစ်ဆက် ဆိုသည့် အဓိပ္ပာယ်ကို ၂:၂၉၏ အောက်ခြေတွင် ကြည့်ပါ။ ဤဖော်ပြချက်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကပင် ဖြစ်ပေသည်။

၂၃၂။	<p>وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَهٍ غَيْرُهُ أَفَلَا تَتَّقُونَ ﴿٢٣٢﴾</p> <p>မုချပင် ငါသည် နူးဟ်အား သူ့လူမျိုးထံသို့ စေစားလျက် “အို ကျွန်ုပ်၏ လူမျိုးတို့ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အတို့ အရှင်မှ အပ အခြားဘုရားဟူ၍ မရှိပြီ၊ သင်တို့ စည်းစောင့်ကြမည် မဟုတ်လော့” ဟု ဟောစေ၏။</p>
၂၃၃။	<p>فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ مَا هَذَا إِلَّا بَشْرٌ مِثْلُكُمْ يُرِيدُ أَنْ يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنْزَلَ مَلَائِكَةً مَّا سَمِعْنَا بِهَذَا فِي آبَائِنَا الْأَوَّلِينَ ﴿٢٣٣﴾</p> <p>သူ့လူမျိုးထံမှ အကြံပေး ဖုံးကွယ်သူများက ပြောကြသည်မှာ “ဤသူသည် သင်တို့ကဲ့သို့ လူသားသာလျှင် ဖြစ်ချေ၏။ သူသည် သင်တို့ အပေါ်၌ အဖြေပေးနိုင်သူ ဖြစ်လို၏။ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီခဲ့လျှင် အရှင်သည် နိမိတ်ဆောင်တစ်ပါးကို စေစားနိုင်၏။ ကျွန်ုပ်တို့သည် ရှေးယခင် မိဘစဉ်ဆက် ဤသို့ မကြားနာခဲ့ဘူးချေ။-</p>
၂၃၅။	<p>إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فْتَرَبَّصُوا بِهِ حَتَّىٰ حِينٍ ﴿٢٣٥﴾</p> <p>ဧကန်၊ ထိုသူသည် ရူးသွပ်မှုစွဲကပ်နေသူသာ ဖြစ်၏။ သူ့အား အချိန်ပေး စောင့်ကြည့်ကြလော့” ဟု ဖြစ်၏။</p>
၂၃၆။	<p>قَالَ رَبِّ انصُرْنِي بِمَا كَذَّبْتَنِي ﴿٢٣٦﴾</p> <p>သူက “အို ကံကြမ္မာရှင်၊ သူတို့၏ ငြင်းဆန်မှုမှ တပည့်တော်အား ကူညီတော်မူပါ” ဟု ဆုပန်၏။</p>
၂၃၇။	<p>فَأَوْحَيْنَا إِلَيْهِ أَنْ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحَيْنَا فَاذًا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ فَاسْلُكْ فِيهَا مِنْ كُلِّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا إِنَّهُمْ مُّعْرِضُونَ ﴿٢٣٧﴾</p> <p>ငါက သူ့အား အာရုံစူးစိုက် ကိန်းဝပ်စေသည်မှာ “ငါ့ မျက်မှောက်တော်၌ ငါ အာရုံကိန်းဝပ်ပေးသည့် အတိုင်း ရေယာဉ်ကို တည်ဆောက်လော့၊ ငါ၏ စီမံချက် ရောက်လာ၍ တောင်ကြားမှ ရေများ ပန်းထွက်လာသည့်တိုင်၊ ထိုအပေါ်၌ အစုစု နှစ်ခု စီမှနှင့် ငါ ကြိုတင်သတ်မှတ် ပြောပြီးသူမှ အပ သင့်တိုင်းတော်သားများကို နေရာချလော့၊ အမိုက်ကောင်များ အတွက် မတင်လျှောက်လေနှင့်၊ သူတို့အား ရေဖုံးစေမည် ဖြစ်၏။”</p>
၂၃၈။	<p>فَاذًا اسْتَوَيْتِ أَنْتَ وَمَنْ مَعَكَ عَلَى الْفُلْكَ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ ﴿٢٣٨﴾</p> <p>သို့ဖြင့် သင့်အား တည်တည်ငြိမ်ငြိမ် ဖြစ်စေသောအခါ၊ သင်၊ သင်နှင့်အတူ ရေယာဉ်ပေါ်၌ ပါလာသူတို့အား “ရည်သန် စူးစိုက်မှုအပေါင်းသည် တပည့်တော်တို့အား အမိုက်ကောင်များမှ ကယ်နှုတ်လာသည့် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်၏” ဟု ရင့်ကျူးစေလော့။</p>
၂၃၉။	<p>وَقَالَ رَبِّ انزِلْنِي مُنرًا مُبَارَكًا وَأَنْتَ خَيْرُ الْمُنرِلِينَ ﴿٢٣٩﴾</p> <p>“အို ကံကြမ္မာရှင် တပည့်တော်အား ကျက်သရေရှိသော ဆိုက်ရောက်မြေ၌ ဆိုက်ရောက်စေတော်မူပါ၊ အရှင်သည် အကောင်းမြတ်ဆုံး ဆိုက်ရောက်စေသော အရှင်ဖြစ်ပါ၏။” ဟု ဆုတောင်းလော့။</p>
၃၀။	<p>إِنَّ فِي ذَٰلِكَ لَآيَاتٍ وَإِن كُنَّا لَمُبْتَلِينَ ﴿٢٤٠﴾</p> <p>ဧကန်ပင် ဤ၌ နိမိတ်လက္ခဏာ တစ်ရပ်ရှိနေ၏။ ဧကန်ပင် ငါသည် စုံစမ်းစစ်ဆေးနေတော်မူ၏။</p>
၃၁။	<p>ثُمَّ أَنْشَأْنَا مِنْ بَعْدِهِمْ قَرْنًا آخَرِينَ ﴿٢٤١﴾</p> <p>တဖန်၊ သူတို့၏နောက်၌ ငါသည် နောက် မျိုးဆက်ကို ပေါ်ထွန်းစေတော်မူ၏။</p>
၃၂။	<p>فَأَرْسَلْنَا فِيهِمْ رَسُولًا مِنْهُمْ أَنْ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَهٍ غَيْرُهُ أَفَلَا تَتَّقُونَ ﴿٢٤٢﴾</p> <p>ငါသည် သူတို့ထဲမှပင် သူတို့အတွက် ဉာဏ်စဉ်ဆောင်ကို စေစားတော်မူ၍၊ “ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊</p>

	သင်တို့အတွက် အရှင်မှ အပ အခြားဘုရားဟူ၍ မရှိ၊ သင်တို့ စည်းစောင့်ကြမည် မဟုတ်လော့”ဟု ဟောစေ၏။
၃၃။	<p>وَقَالَ الْمَلَأُ مِنْ قَوْمِهِ الَّذِينَ كَفَرُوا وَكَذَّبُوا بِلِقَاءِ الْآخِرَةِ وَأَتْرَفْنَاهُمْ فِي الْحَيَاةِ الدُّنْيَا مَا هَذَا إِلَّا بَشَرٌ مِثْلُكُمْ يَأْكُلُ مِمَّا تَأْكُلُونَ مِنْهُ وَيَشْرَبُ مِمَّا تَشْرَبُونَ ﴿٣٣﴾</p> <p>သူ့လူမျိုးမှ ငါအရှင်က လောကီဘဝ၌ မြောက်စားပေးထားသော အကြံပေးများက ဖုံးကွယ်၊ ငြင်းဆန်ကြလျက်၊ ပြောကြသည်မှာ—“ဤသူသည် သင်တို့ကဲ့သို့ လူသားမျှသာ ဖြစ်၏။ သင်တို့စားသုံးသည်ကို သူစားသုံး၏။ သင်တို့ သောက်သကဲ့သို့ သူသောက်၏။—</p>
၃၄။	<p>وَلَيْنِ أَطَعْتُمْ بَشَرًا مِثْلَكُمْ إِنَّكُمْ إِذَا لَخَاسِرُونَ ﴿٣٤﴾</p> <p>သင်တို့ကဲ့သို့သော လူသားအား သင်တို့ နာခံကြလျှင်၊ သင်တို့သည် ဆုံးရှုံးရသူများသာ ဖြစ်မည်တည်း။</p>
၃၅။	<p>أَيَعِدُّكُمْ أَ أَنْتُمْ إِذَا مِتُّمْ وَكُنْتُمْ تُرَابًا وَعِظَامًا أَنْتُمْ مُخْرَجُونَ ﴿٣٥﴾</p> <p>ထိုသူက သင်တို့သည် သေ၍ မြေမှုန့်ဖြစ်ပြီး၊ အရိုးဖြစ်ပြီးနောက် သင်တို့အား ပြန်လည် ထုတ်ယူခြင်းခံရမည် ဟု ကတိပေးသလော့။</p>
၃၆။	<p>هِيَ هَاتِ هَيْهَاتَ لِمَا تُوعَدُونَ ﴿٣٦﴾</p> <p>ဝေးလေစွ၊ သူ့ ကတိမှာ ဖြစ်နိုင်ရန် ဝေးလေစွ။</p>
၃၇။	<p>إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا نَحْنُ بِمَبْعُوثِينَ ﴿٣٧﴾</p> <p>ကေနပ်ပင် ကျွန်ုပ်တို့သည် ဤလောကီ၌ ရှင်ရမည်သာ ဖြစ်၏။ ကျွန်ုပ်တို့သည် သေရမည်၊ ရှင်ရမည်သာ ရှိ၏။ ကျွန်ုပ်တို့သည် ရှင်ပြန်နိုးထရမည် မဟုတ်ချေ။—</p>
၃၈။	<p>إِنْ هُوَ إِلَّا رَجُلٌ افْتَرَى عَلَى اللَّهِ كَذِبًا وَمَا نَحْنُ لَهُ بِمُؤْمِنِينَ ﴿٣٨﴾</p> <p>သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လီဆယ် မှုသားဖန်တီးသူသာ ဖြစ်၏။ ကျွန်ုပ်တို့သည် သူ့အား မယုံကြည်နိုင်ပေ”ဟု ဖြစ်၏။</p>
၃၉။	<p>قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونَ ﴿٣٩﴾</p> <p>သူက “အို ကံကြမ္မာရှင်၊ သူတို့ ငြင်းဆန်မှုပေါ်၌ တပည့်တော်အား ကူညီတော်မူပါ။”ဟု ဆုတောင်းသော်။</p>
၄၀။	<p>قَالَ عَمَّا قَلِيلٍ لَيُصْبِحُنَّ نَادِمِينَ ﴿٤٠﴾</p> <p>အရှင်က “ခဏတာမျှသာ—ထို့နောက် သူတို့သည် သံဝေဂ ရရလတ္တံ့”ဟု မိန့်ဆို၏။</p>
၄၁။	<p>فَأَخَذَتْهُمُ الصَّيْحَةُ بِالْحَقِّ فَجَعَلْنَاهُمْ غُثَاءً فَبُعْدًا لِلْقَوْمِ الظَّالِمِينَ ﴿٤١﴾</p> <p>အသံလှိုင်းကြီးသည် သူတို့အား အမှန်အကန် သုတ်ငင်၏။ သူတို့အား အမှိုက်သရိုက် အဖြစ် စီမံလိုက်၏။ သို့ဖြင့် အဝိဇ္ဇာစီးသော လူမျိုးအား လွှင့်ပစ်လိုက်၏။</p>
၄၂။	<p>ثُمَّ أَنشَأْنَا مِنْ بَعْدِهِمْ قُرُونًا آخَرِينَ ﴿٤٢﴾</p> <p>တဖန်၊ သူတို့၏နောက် နောက် မျိုးဆက်သစ်ကို ထွန်းပေါ်စေ၏။</p>
၄၃။	<p>مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ ﴿٤٣﴾</p> <p>မည်သည့် အသိုင်းအဝိုင်းသည်မှ သတ်မှတ်ချိန်အား ရှေ့တိုး၍မရ၊ နောက်ဆုတ်၍လည်း မရချေ။</p>
၄၄။	<p>ثُمَّ أَرْسَلْنَا رُسُلَنَا تَتْرًا كُلِّ مَا جَاءَ أُمَّةً رَسُولُهَا كَذَّبُوهُ فَاتَّبَعْنَا بَعْضَهُمْ بَعْضًا وَجَعَلْنَاهُمْ أَحَادِيثَ فَبُعْدًا لِقَوْمٍ</p>

	<p style="text-align: right;">لَا يُؤْمِنُونَ ﴿</p> <p>တဖန် ငါသည် ဉာဏ်စဉ်ဆောင်များကို ဆင့်ကာ စေစားတော်မူ၏။ အသိုင်းအဝိုင်း ကိုယ်စီထံသို့ ဉာဏ်စဉ်ဆောင် တစ်ပါး ပေးရောက်စေလျှင်၊ သူ့အား ငြင်းဆန်ကြ၏။ သို့ဖြစ်၍ ငါသည် သူတို့ကို အချင်းချင်း လိုက်ပါစေ၍၊ သူတို့အတွက် သမိုင်းကြောင်းကို စီမံတော်မူ၏။ ယုံကြည်ခြင်း မရှိသော လူမျိုးအား လွှင့်ပစ်တော်မူ၏။</p>
၄၅။	<p style="text-align: right;">ثُمَّ أَرْسَلْنَا مُوسَىٰ وَأَخَاهُ هَارُونَ بِآيَاتِنَا وَسُلْطَانٍ مُّبِينٍ ﴿</p> <p>တဖန် မူဆာနှင့် သူ့အစ်ကို ဟာရုန်အား ငါ၏ သုတ်ဒေသနာများ၊ ရှင်းလင်းသော လုပ်ပိုင်ခွင့်များဖြင့် စေစားသည်မှာ-</p>
၄၆။	<p style="text-align: right;">إِلَىٰ فِرْعَوْنَ وَمَلَأَتْهُ فَاسْتَكْبَرُوا وَكَانُوا قَوْمًا عَالِينَ ﴿</p> <p>ဖာရိုးနှင့် သူ့အကြံပေးတို့ ထံသို့ ဖြစ်၏။ သူတို့သည် မောက်မာကြ၏။ ဖိနှိပ်သော လူမျိုးဖြစ်၏။</p>
၄၇။	<p style="text-align: right;">فَقَالُوا أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَابِدُونَ ﴿</p> <p>သို့ဖြင့် သူတို့က “ကျွန်ုပ်တို့ ကဲ့သို့ လူသားစင်စစ်နှစ်ဦးကို ယုံကြည်ရမည်လော၊ သူတို့၏ လူမျိုးမှာ ကျွန်ုပ်တို့၏ အခိုင်းအစေများဖြစ်၏” ဟု ဆိုကြ၍၊</p>
၄၈။	<p style="text-align: right;">فَكَذَّبُوهُمَا فَكَانُوا مِنَ الْمُهْلَكِينَ ﴿</p> <p>သူတို့နှစ်ဦးအား ငြင်းဆန်ကြသောကြောင့်၊ တိမ်ကောပျက်စီးရသူတို့မှ ဖြစ်သွားရတော့၏။</p>
၄၉။	<p style="text-align: right;">وَلَقَدْ آتَيْنَا مُوسَىٰ الْكِتَابَ لَعَلَّهُمْ يَهْتَدُونَ ﴿</p> <p>မုချ။ ငါသည် သူတို့အတွက် လမ်းညွှန်ရအံ့ငှာ မူဆာအား ကျမ်းတော်ကို ချီးမြှင့်ခဲ့၏။</p>
၅၀။	<p style="text-align: right;">وَجَعَلْنَا ابْنَ مَرْيَمَ وَأُمَّهُ آيَةً وَآوَيْنَاهُمَا إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ ﴿</p> <p>ငါသည် မာရီ၏သားနှင့် သူ့မိခင်အား နိမိတ်လက္ခဏာ အဖြစ် စီမံတော်မူ၏။ ငါသည် သူတို့အား နုံးမြေနှင့် စမ်းသွယ်များရှိရာ ကုန်မြင့်သည့် နားခိုစေ၏။</p>
၅၁။	<p style="text-align: right;">يَا أَيُّهَا الرُّسُلُ كُلُوا مِنَ الطَّيِّبَاتِ وَاعْمَلُوا صَالِحًا إِنِّي بِمَا تَعْمَلُونَ عَلِيمٌ ﴿</p> <p>အို ဉာဏ်စဉ်တော်ဆောင်၊ သန့်စင်ရာများမှ စားသုံးလော့၊ ပြုပြင်ပြောင်းလဲမှုကို ကျင့်လော့၊ ငါအရှင်သည် ကျင့်ကြံလေသမျှကို သိနေတော်မူ၏။</p>
၅၂။	<p style="text-align: right;">وَإِنَّ هَذِهِ أُمَّتُكُمْ أُمَّةً وَاحِدَةً وَأَنَا رَبُّكُمْ فَاتَّقُونِ ﴿</p> <p>ကေန်ပင်၊ ဤ သင့် အသိုင်းအဝိုင်းသည် တစ်ခုတည်းသော အသိုင်းအဝိုင်း ဖြစ်၏။ ငါသည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ သို့ဖြစ်၍ ငါ့ကိုသာလျှင် ကိုးကွယ်ကြကုန်လော့။</p>
၅၃။ ☆ ၁၇:၅၅	<p style="text-align: right;">فَتَقَطَّعُوا أَمْرَهُم بَيْنَهُمْ زُبُرًا كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ ﴿</p> <p>သို့သော် သူတို့၏ အရေးအရာများကို ကဏ္ဍခွဲကျမ်းအဖြစ်* သူတို့ ဖြတ်တောက်၍၊ အသင်းတိုင်းသည် သူတို့၌ ရှိရာဖြင့် ကြည်နူးနေကြ၏။</p>
၅၄။	<p style="text-align: right;">فَلَزَّهُمْ فِي غَمْرَتِهِمْ حَتَّىٰ حِينٍ ﴿</p> <p>သို့ဖြစ်၍ သူတို့၏ ရှုပ်ထွေးမှုင်းမိခြင်း၌ ကာလတစ်ခု ပစ်ထားလော့။</p>
၅၅။	<p style="text-align: right;">أَيَحْسَبُونَ أَنَّمَا نُمِدُّهُم بِهِ مِنْ مَّالٍ وَبَنِينٍ ﴿</p> <p>သူတို့ ထင်နေကြသလော- သူတို့အား တိုးပွားစေသည့် ဥစ္စာပစ္စည်း သားသမီးများဖြင့်-</p>

၅၆။	<p>﴿سَارِعَ لَهُمْ فِي الْخَيْرَاتِ بَلْ لَا يَشْعُرُونَ﴾ သူတို့၏ ကောင်းကျိုးကို အစောတလျှင် ငါ ဆောင်ရွက်မည်ဟု။ အမှန်မှာ သူတို့ သတိမမူနိုင်ကြချေ။</p>
၅၇။	<p>﴿إِنَّ الَّذِينَ هُمْ مِنْ خَشِيَةِ رَبِّهِمْ مُشْفِقُونَ﴾ ကေန်ပင် သူတို့၏ ကံကြမ္မာရှင်အား ကြောက်ရွံ့ရိုကျိုး တုန်လှုပ်သော သူများ။</p>
၅၈။	<p>﴿وَالَّذِينَ هُمْ بِآيَاتِ رَبِّهِمْ يُؤْمِنُونَ﴾ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို ယုံကြည်သော သူများ။</p>
၅၉။	<p>﴿وَالَّذِينَ هُمْ بِرَبِّهِمْ لَا يُشْرِكُونَ﴾ သူတို့၏ ကံကြမ္မာရှင်အား ရောပြွန်းကိုးကွယ်ခြင်း မပြုသူများ။</p>
၆၀။	<p>﴿وَالَّذِينَ يُؤْتُونَ مَا آتَوْا وَقُلُوبُهُمْ وَجِلَةٌ أَنَّهُمْ إِلَىٰ رَبِّهِمْ رَاجِعُونَ﴾ သူတို့၏ ကံကြမ္မာရှင်ထံသို့ ဦးလှည့်ပြန်ရမည့်အတွက် နှလုံးသည်းဖွတ် တုန်လှုပ်လျက်၊ သူတို့အား ပေးထားသည်မှ ပေးဝေဒါန ပြုသူများ။</p>
၆၁။	<p>﴿وَأَنَّكَ يُسَارِعُونَ فِي الْخَيْرَاتِ وَهُمْ لَهَا سَابِقُونَ﴾ ထိုသူများသည် ကောင်းမှု၌ ပြိုင်ဆိုင်ကြလျက်၊ သူတို့သည် ရေချိန်ပြည့်သူတို့ ဖြစ်၏။</p>
၆၂။	<p>﴿وَلَا تَكْفُرْ نَفْسًا إِلَّا وُسْعَهَا وَلَدَيْنَا كِتَابٌ يَنْطِقُ بِأَحَقِّ وَهُمْ لَا يُظْلَمُونَ﴾ ငါက မနိုင်ဝန်ကို ဖြည့်ပေးသော ဉာဉ်ဟူ၍ မရှိ၊ ဝါထံတော်၌ သစ္စာတရားကို ဖွင့်ဆိုသော ကျမ်းတော် ရှိ၏။ သူတို့အား အဝိဇ္ဇာသင့်စေခြင်း မရှိချေ။</p>
၆၃။ ကျမ်း တော်	<p>﴿بَلْ قُلُوبُهُمْ فِي غَمْرَةٍ مِّنْ هَذَا وَلَهُمْ أَعْمَالٌ مِّنْ دُونِ ذَلِكَ هُمْ لَهَا عَامِلُونَ﴾ အမှန်မှာ သူတို့၏ နှလုံးသားသည် ဤမှဝေးရန် ရှုပ်ထွေးမှိုင်းမိနေကြ၏။ သူတို့၏ ကျင့်ကြံမှုသည် ထိုအရာကို ပြိုင်လျက် သူတို့ ကျင့်ကြံအားထုတ်နေကြသည်မှာ-</p>
၆၄။	<p>﴿حَتَّىٰ إِذَا أَخَذْنَا مُتْرَفِيهِم بِالْعَذَابِ إِذَا هُمْ يَجَارُونَ﴾ သာယာမှု၌ ဖက်တွယ်နေသူတို့အား ဝင့်ကြွေးဒဏ်ဖြင့် သိမ်းယူသည့်တိုင် ဖြစ်၏။ ထိုအခါတွင်မှ သူတို့ အသနားခံကြ၏။</p>
၆၅။	<p>﴿لَا تَجَارُوا الْيَوْمَ الْيَوْمَ إِنَّا لَنُنَصِّرُونَ﴾ ဤနေ့ကာလတွင်မှ အသနားမခံကြလင့်၊ ဝါထံတွင် အကူအညီ မရှိချေ။^{၇၀}</p>
၆၆။	<p>﴿فَكَانَتْ آيَاتِي تُتْلَىٰ عَلَيْكُمْ فَكُنْتُمْ عَلَىٰ أَعْقَابِكُمْ تَنَكِّصُونَ﴾ ငါ၏ သုတ်ဒေသနာများကို သင်တို့အား ရွတ်ပြပေးပြီ၊ သို့သော် သင်တို့သည် ဖနောင့်ဘက်သို့ လှည့်ပြန်ထွက်ပြေး လေ့ရှိကြ၏။</p>

(၇၄၀) ပရမတ်ဘုရားရှင်သည် လောကနိယာမအား ပြဋ္ဌာန်းထားပြီး ဖြစ်ပေသည်။ မီးသည် ပူမည်၊ ရေခဲသည် အေးမည်၊ ဤသည် ပြဋ္ဌာန်းပြီး လောကနိယာမ ဖြစ်သည်။ ကျမ်းတော်က မီးသည် ပူ၏ ရေခဲသည် အေး၏ ဟု သတိပေးကျမ်းတော် ဖြစ်သည်။ သတိပေးထားပါလျက် မီးကို ထိသူ မှာ အပူဒဏ်ကို ခံရမည်မှာ ဓမ္မတာပင်။ ခံရသော ဒဏ်အား ကုစားသည်မှာလည်း ကာလဖြင့် ဖြစ်သည်။ အရှင်သည် မိမိ၏ ပြဋ္ဌာန်းချက်များကို ကမောက်ကမ ပြောင်းလဲခြင်း မရှိချေ။ (၃၀:၃၀) ထို့အတွက် အရှင်အား ကရုဏာရှင် မဟုတ်ဟု မစွပ်စွဲအပ်ပေ။ လောကနိယာမများကို သေချာစွာ လေ့လာသင့်ပေသည်။ အပြစ်ကောင် ဘက်မှကြည့်လျှင် သူ့ဒေါသနှင့်သူ အပြစ်တင်နိုင်သော်လည်း လောက တစ်ခုလုံးအတွက် ပြဋ္ဌာန်းသော နိယာမကို တစ်ဦးတစ်ယောက် အတွက် ပြောင်းလဲပေးခြင်း မရှိ ဆိုသည်ကပင် လောက၏ ကရုဏာရှင်ပင် ဖြစ်ပေသည်။

၆၇။ ကျမ်း တော်	<p style="text-align: right;">مُسْتَكْبِرِينَ بِهِ سَامِرًا تَهْجُرُونَ ﴿٢٦٠﴾</p> <p>မောက်မာမာန်တက်နေကြ၏။ ၎င်းအား မဟုတ်မဟတ်ပြောလျက် အမှောင်ကိုဖြတ်သန်းနေကြ၏။^{၂၆၀}</p>
၆၈။	<p style="text-align: center;">أَفَلَمْ يَدَّبَّرُوا الْقَوْلَ أَمْ جَاءَهُمْ مَا لَمْ يَأْتِ آبَاءَهُمُ الْأَوَّلِينَ ﴿٢٦١﴾</p> <p>ဓမ္မတော်အား စိစစ်သုံးသပ်ကြပြီလော၊ သို့မဟုတ် ရှေးယခင်က သူတို့၏ မိဘဘိုးဘွားတို့အား မပေးအပ်ခဲ့သည်ကို သူတို့ထံသို့ ရောက်စေသလော။</p>
၆၉။	<p style="text-align: center;">أَمْ لَمْ يَعْرِفُوا رَسُولَهُمْ فَهُمْ لَهُ مُنْكَرُونَ ﴿٢٦٢﴾</p> <p>သို့မဟုတ် သူတို့၏ ဉာဏ်စဉ်ဆောင်အား မသိမှတ်ကြသလော၊ သို့ဖြစ်၍ သူ့အား အငြင်းသန်နေကြသလော။</p>
၇၀။	<p style="text-align: center;">أَمْ يَقُولُونَ بِهِ جِنَّةٌ بَلْ جَاءَهُمُ بِالْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَارِهُونَ ﴿٢٦٣﴾</p> <p>သို့မဟုတ် သူ့အား ရူးသွပ်နေသူဟု ဆိုကြသလော၊ အမှန်မှာ သူတို့ထံသို့ သစ္စာတရားဖြင့် ရောက်လာသူ ဖြစ်၏။ သူတို့မှ အများစုကြီးသည် သစ္စာတရားကို မုန်းတီးရှုံ့ရှာကြ၏။</p>
၇၁။	<p style="text-align: center;">وَلَوْ اتَّبَعَ الْحَقُّ أَهْوَاءَهُمْ لَفَسَدَتِ السَّمَاوَاتُ وَالْأَرْضُ وَمَنْ فِيهِنَّ بَلْ أَتَيْنَاهُمْ بِذِكْرِهِمْ فَهُمْ عَنِ ذِكْرِهِمْ مُعْرِضُونَ ﴿٢٦٤﴾</p> <p>အကယ်၍သာ သစ္စာတရားတော်သည် သူတို့၏ အလိုရမ္မက်ကို လိုက်နာလျှင်၊ မိုးများ၊ မြေနှင့် ထိုအကြားရှိ အရာများသည် ညက်ညက်ကျေပြီး ဖြစ်လတ္တံ့၊ အမှန်မှာ ငါသည် သူတို့အား သတိပေးတရားကို ပေးအပ်ခဲ့ပြီ၊ သို့ဖြင့် သူတို့သည် ထိုသတိပေးတရားတော်အား နောက်လှည့်သွားကြကုန်၏။</p>
၇၂။	<p style="text-align: center;">أَمْ تَسْأَلُهُمْ خَرْجًا فَخَرَاجُ رَبِّكَ خَيْرٌ وَهُوَ خَيْرُ الرَّازِقِينَ ﴿٢٦٥﴾</p> <p>သို့မဟုတ် သင်သည် သူတို့ထံမှ လစာတောင်းသလော၊ သင့်ကံကြမ္မာရှင် ပေးသော လစာလခသည် အကောင်းဆုံးဖြစ်၏။ အရှင်သည် အကောင်းမြတ်ဆုံး ရိက္ခာထောက်သော အရှင်ဖြစ်၏။</p>
၇၃။	<p style="text-align: center;">وَإِنَّكَ لَتَدْعُوهُمْ إِلَى صِرَاطٍ مُسْتَقِيمٍ ﴿٢٦٦﴾</p> <p>ဧကန်ပင် သင်သည် သူတို့အား မြဲမြံတည်တံ့သော လမ်းစဉ်သို့ ဖိတ်ခေါ်နေ၏။</p>
၇၄။	<p style="text-align: center;">وَإِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ عَنِ الصِّرَاطِ لَنَاكِبُونَ ﴿٢٦٧﴾</p> <p>ဧကန်ပင် နောင်ဘဝအား မယုံကြည်သော သူတို့သည် လမ်းစဉ်မှန်မှ လျှောက်ထွက်ကြကုန်၏။</p>
၇၅။	<p style="text-align: center;">وَلَوْ رَحِمْنَاهُمْ وَكَشَفْنَا مَا بِهِمْ مِنْ ضُرٍّ لَلَجُّوا فِي طُغْيَانِهِمْ يَعْمَهُونَ ﴿٢٦٨﴾</p> <p>ငါသည် သူတို့အား ကရုဏာသက်ငြားသော်လည်း၊ သူတို့အား ရှိနေသော ဥပါဒ်မှ ဖြေဖျောက်ပေးသော်လည်း၊ သူတို့သည် အကန်းလမ်းပျောက် မိစ္ဆာတရားသို့ တိုးဝှေ့လျက် ရှိကြ၏။</p>
၇၆။	<p style="text-align: center;">وَلَقَدْ أَخَذْنَاهُمْ بِالْعَذَابِ فَمَا اسْتَكَانُوا لِرَبِّهِمْ وَمَا يَتَضَرَّعُونَ ﴿٢٦٩﴾</p> <p>သူတို့အား ဝင့်ကြွေးဒဏ်ဖြင့် မုချ သိမ်းယူတော်မူပြီ၊ သို့သော် သူတို့သည် သူတို့ကံကြမ္မာရှင်အတွက် နှိမ့်ချခြင်း မရှိ ဂါရဝတရားလည်း မရှိကြသည်မှာ-</p>
၇၇။	<p style="text-align: center;">حَتَّىٰ إِذَا فَتَحْنَا عَلَيْهِم بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمْ فِيهِ مُبْلِسُونَ ﴿٢٧٠﴾</p> <p>ငါသည် သူတို့အတွက် ပြတ်သားသော ဝင့်ကြွေးဒဏ် တံခါးကို ဖွင့်သည့်တိုင် ဖြစ်၏။ ထိုအခါ၊ ယင်း၌ ရှေးရိုးစွဲများ</p>

(၇၄၁) ဤမှ အမှောင် ဆိုသည်မှာ ရိုရင်းစွဲ ဆရာစဉ်ဝါဒ မိရိုးဖလာ အမှောင်ကို ဆိုလိုခြင်း ဖြစ်သည်။

	အတိုင်း ဖြစ်ရ၏။
၇၈။	<p>وَهُوَ الَّذِي أَنْشَأَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ قَلِيلًا مَّا تَشْكُرُونَ ﴿٧٨﴾</p> <p>အရှင်သည် သင်တို့အတွက် ကြားခြင်း မြင်ခြင်း ခံစားတတ်ခြင်းကို ဖွဲ့ထွားစေ၏။ အနည်းစုသည်သာ ကျေးဇူးတရားကို သိတတ်၏။ ၇၈၂</p>
၇၉။	<p>وَهُوَ الَّذِي ذَرَأَكُمْ فِي الْأَرْضِ وَإِلَيْهِ تُحْشَرُونَ ﴿٧٩﴾</p> <p>အရှင်သည် သင်တို့အား မြေကမ္ဘာ၌ ပြန့်နှံ့စေသော အရှင် ဖြစ်၏။ ထို့နောက် အရှင်ထံသို့သာ စုရုံးစေမည်ပင်။</p>
၈၀။	<p>وَهُوَ الَّذِي يُخَيِّبُ وَيُمِيتُ وَلَهُ اخْتِلَافُ اللَّيْلِ وَالنَّهَارِ أَفَلَا تَعْقِلُونَ ﴿٨٠﴾</p> <p>အရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေသောအရှင် ဖြစ်၏။ ညနှင့်နေ့ကို ကွဲပြားစေတော်မူ၏။ အတွေးအခေါ် မရှိကြသလော။</p>
၈၁။	<p>بَلْ قَالُوا مِثْلَ مَا قَالَ الْأَوَّلُونَ ﴿٨١﴾</p> <p>အမှန်မှာ- သူတို့သည် ရှေးဦးလူတို့ ပြောဆိုသကဲ့သို့သာ ပြောဆိုကြကုန်၏။</p>
၈၂။	<p>قَالُوا أَنْبَاءٌ مِثْنَا وَكُنَّا تُرَابًا وَعِظَامًا أَنْبَاءٌ لِمَبْعُوثُونَ ﴿٨٢﴾</p> <p>သူတို့ ပြောကြသည်မှာ “ကျွန်ုပ်တို့သည် အနိစ္စရောက်ပြီးသောအခါ၊ မြေမှုန့်နှင့် အရိုးများ ဖြစ်ပြီးနောက်၊ ကျွန်ုပ်တို့ အား နိုးထစေဦးမည်လော-</p>
၈၃။	<p>لَقَدْ وَعَدْنَا نَحْنُ وَآبَاؤُنَا هَذَا مِنْ قَبْلُ إِنْ هَذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ ﴿٨٣﴾</p> <p>ကျွန်ုပ်တို့နှင့် မိဘဘိုးဘွားတို့အား ပေးသောကတိသည် ရှေးယခင်လူများ အတိုင်း ဖြစ်၏။ ဧကန်ပင် ဤသည်မှာ ရှေးဟောင်း ဒဏ္ဍာရီမျှသာတည်း။” ဟု ဖြစ်၏။</p>
၈၄။	<p>قُلْ لِمَنِ الْأَرْضُ وَمَنْ فِيهَا إِنْ كُنْتُمْ تَعْلَمُونَ ﴿٨٤﴾</p> <p>“သင်တို့ သိကြလျှင်၊ မဟာပထဝီမြေနှင့် ထို၌ရှိရာကို မည်သူပိုင်စိုးသနည်း။” ဟု မေးလော့။</p>
၈၅။	<p>سَيَقُولُونَ لِلَّهِ قُلْ أَفَلَا تَذَكَّرُونَ ﴿٨٥﴾</p> <p>“ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။” ဟု ပြောကြလိမ့်မည်။ “သို့ဖြစ်လျှင် သတိတရား ရှိကြမည်လော။” ဟု မေးလော့။</p>
၈၆။	<p>قُلْ مَنْ رَبُّ السَّمَاوَاتِ السَّبْعِ وَرَبُّ الْعَرْشِ الْعَظِيمِ ﴿٨٦﴾</p> <p>“ကောင်းကင်ယံ ခုနစ်ဆက်၏* ကံကြမ္မာရှင်၊ ကြီးကျယ်သော ထပ်ဆင့်ကွပ်ကဲမှု၏ ကံကြမ္မာရှင်သည် မည်သူနည်း။” ဟု မေးဦးလော့။</p>
၈၇။	<p>سَيَقُولُونَ لِلَّهِ قُلْ أَفَلَا تَتَّقُونَ ﴿٨٧﴾</p> <p>“ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ပင်။” ဟု ပြောကြလတ္တံ့။ “သို့ဖြစ်လျှင် စည်းမစောင့်ကြတုံလော။” ဟု မေးလော့။</p>

(၇၉၂) ဆရာတော် အချို့က နား၊ မျက်လုံး၊ နှလုံးများကို ဖန်ဆင်းပေး၏ ဟု ပြန်ဆိုကြပေသည်။ ဤသုတ်တော်၌ ဖန်ဆင်းခြင်း၊ ဖြစ်တည်ပေးခြင်း ဟု အနက်ကိုပေးသည် ခလဘက် ကို သုံးထားခြင်း မဟုတ်ပေ။ ဖွဲ့ဖြိုးကြီးထွားခြင်း၊ (အပင်များ) ပေါက်ရောက်ခြင်းကို သုံးသည့် အနိရှာဒ် ကို သုံးခြင်း ဖြစ်၍၊ ဤဘာသာပြန်၌ ဖွဲ့ထွားစေသည် ဟု ပြန်ဆိုခြင်း ဖြစ်သည်။ လူသားသည် ဉာဏ်စဉ် ကို ရရှိသည်။ ၃၂၊ ၉။ ထို့ကြောင့် အခြားသော သတ္တဝါများထက် ပို၍ ထူးခြားသော ဂုဏ်ထူး ဝိသေသ ပိုင်ရှင် ဖြစ်သည်။ သို့သော် ထိုသို့ မိမိပိုင်ဆိုင်သော ဉာဏ်စဉ် ကို အသုံး မပြုကုန် နားရှိလျက် ကြားနာနိုင်စွမ်းမရှိ၊ မျက်လုံးရှိလျက် ရှုမြင်နိုင်စွမ်း မရှိ၊ နှလုံးသားရှိလျက် ခံစားနားလည်မှု မရှိသော တိရစ္ဆာန် ကဲ့သို့သာ ဖြစ်၏။ ဟု ကျမ်းတော်၏ ဂုးဘဂ္ဂ တွင် အတိအကျ ဆိုထားပေသည်။ တနည်းအားဖြင့် ထိုသို့သော လူသားများသည် နားပါးကြီး ထိုးခံထားရသည့် လူသားသာ ဖြစ်ပေသည်။ ကျမ်းတော်သည် လူသားအား ထိုဘဝမှ လွတ်မြောက်စေရန် အမြဲလမ်းပြ သွန်သင်လျက် ရှိပေသည်။

၈၈။	<p style="text-align: center;">﴿ قُلْ مَنْ بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِنْ كُنْتُمْ تَعْلَمُونَ ﴾</p> <p>“သင်တို့ သိကြလျှင်၊ ခပ်သိမ်းကုန်၏ အပေါ်၌ ဩဇာအာဏာသည် မည်သူ၏ လုပ်ပိုင်ခွင့်၌ ရှိသနည်း၊ အရှင်သည် စောင့်ရှောက်ထား၏။ အရှင်သည် စောင့်ရှောက်ခံ မဟုတ်ချေ။” ဟု ဆိုလော့။</p>
၈၉။	<p style="text-align: center;">﴿ سَيَقُولُونَ لِلَّهِ قُلْ فَأَنَّى تُسْحَرُونَ ﴾</p> <p>“ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌” ဟု ပြောကြလတ္တံ့။ “သို့ဖြစ်က အဘယ်ကြောင့် မှိုင်းမိခံနေကြသနည်း၊” ဟု ဆိုလော့။</p>
၉၀။	<p style="text-align: center;">﴿ بَلْ أَتَيْنَاهُم بِالْحَقِّ وَإِنَّهُمْ لَكَاذِبُونَ ﴾</p> <p>အမှန်မှာ ငါသည် သူတို့အား ပရမတ္ထသစ္စာကို ပေးအပ်ခဲ့ပြီ။ သူတို့သည်ကား ငြင်းဆန်သူများ ဖြစ်ကြ၏။</p>
၉၁။	<p style="text-align: center;">﴿ مَا اتَّخَذَ اللَّهُ مِنْ وَلَدٍ وَمَا كَانَ مَعَهُ مِنْ إِلَهٍ إِذَا أَذَّا لَإِلَهٍ كُلِّ إِلَهٍ بِمَا خَلَقَ وَلَعَلَّ بَعْضُهُمْ عَلَىٰ بَعْضٍ سُبْحَانَ اللَّهِ عَمَّا يُصِفُونَ ﴾</p> <p>★ ၂:၁၆ ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ထားခြင်း မရှိပြီ။★ အရှင်နှင့်အတူ အခြား ဘုရားဟု မရှိချေ။ ရှိခဲ့လျှင် ထိုဘုရား ကိုယ်စီသည် မိမိ ဖြစ်တည်ပေးသော အရာများကို ရုပ်သိမ်းနိုင်လတ္တံ့။ သို့မဟုတ် အချို့သည် အချို့ထက် ရာထူးမြင့်လေလတ္တံ့။ တူနိုင်မဲ့သော ပရမတ်ဘုရားရှင်သည် ၎င်းတို့ အမာခံရပ်တည်သည်များနှင့် ကင်းသန့်ပေ၏။</p>
၉၂။	<p style="text-align: center;">﴿ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَتَعَالَىٰ عَمَّا يُشْرِكُونَ ﴾</p> <p>အရှင်သည် စက္ခုလွန်နှင့် မျက်မှောက်ရှိသည်များကို သိနေတော်မူ၏။ မြင့်မြတ်တော်မူ၏။ ရောပြွန်းကိုးကွယ်ရာများမှ ကင်းသန့်တော်မူ၏။</p>
၉၃။	<p style="text-align: center;">﴿ قُلْ رَبِّ إِمَّا تُرِيْبِي مَا يُوعَدُونَ ﴾</p> <p>ဆုတောင်းလော့ “အို ကံကြမ္မာရှင်၊ ထားရှိသော ကတိတော်ကို တပည့်တော်အား ပြသတော်မူပါ။-</p>
၉၄။	<p style="text-align: center;">﴿ رَبِّ فَلَا تَجْعَلْنِي فِي الْقَوْمِ الظَّالِمِينَ ﴾</p> <p>အို ကံကြမ္မာရှင် တပည့်တော်အား အဝိဇ္ဇာကောင်းများမှဖြစ်ရန် စီမံတော်မူပါလင့်။”</p>
၉၅။	<p style="text-align: center;">﴿ وَإِنَّا عَلَىٰ أَنْ نُرِيْكَ مَا نَعِدُهُمْ لَقَادِرُونَ ﴾</p> <p>ဧကန်ပင် ငါသည် သူတို့အပေါ် ထားသော ငါ၏ ကတိတော်ကို သင့်အားပြသရန် စည်းချိန်ပြဌာန်းနိုင်၏။</p>
၉၆။	<p style="text-align: center;">﴿ ادْفَعْ بِالَّتِي هِيَ أَحْسَنُ السَّيِّئَةِ نَحْنُ أَعْلَمُ بِمَا يَصِفُونَ ﴾</p> <p>သူတို့၏ အကုသိုလ်မှုကို ကောင်းမှုအားဖြင့် တော်လှန်လော့။ ငါအရှင်သည် သူတို့၏ အမာခံရပ်တည်မှုကို သိနေတော်မူ၏။</p>
၉၇။	<p style="text-align: center;">﴿ وَقُلْ رَبِّ أَعُوذُ بِكَ مِنَ هَمَزَاتِ الشَّيَاطِينِ ﴾</p> <p>☆ ၂:၁၄ ဆုတောင်းလော့။ “အို ကံကြမ္မာရှင် တပည့်တော်သည် မကောင်းဆိုးဝါးတို့၏* လှည့်ဖျားခြင်းမှ ကင်းရန် အရှင့်ထံ၌ ခိုလှုံပါ၏။</p>
၉၈။	<p style="text-align: center;">﴿ وَأَعُوذُ بِكَ رَبِّ أَنْ يَحْضُرُونِ ﴾</p> <p>-အရှင့်ထံ၌ ခိုလှုံပါ၏။ အို ကံကြမ္မာရှင်၊ ၎င်းတို့အား တပည့်တော်ထံသို့ မနီးစပ်စေပါနှင့်။”</p>
၉၉။	<p style="text-align: center;">﴿ حَتَّىٰ إِذَا جَاءَ أَحَدَهُمُ الْمَوْتُ قَالَ رَبِّ ارْجِعُونِ ﴾</p>

	သူတို့မှ တစ်စုံတစ်ယောက်ထံသို့ အနိစ္စတရား ဆိုက်ရောက်သည့်တိုင် ဖြစ်၏။ ထိုအခါ သူက ဆုတောင်းသည်မှာ “အို ကံကြမ္မာရှင် တပည့်တော်အား ဦးလှည့်ပြန်ပို့ပေးပါ-
၁၀၀။	لَعَلِّي أَعْمَلُ صَالِحًا فِيمَا تَرَكْتُ كَلَّا إِنَّهَا كَلِمَةٌ هُوَ قَائِلُهَا وَمِنْ وَرَائِهِمْ بَرْزَخٌ إِلَى يَوْمِ يُبْعَثُونَ ﴿١٠٠﴾ တပည့်တော် ချန်ထားခဲ့သည်များကို ပြုပြင်ပြောင်းလဲ ကောင်းမှုပြုပါမည်”ဟု ဖြစ်၏။ အမှန်မှာ ဤသည် သူ၏အပြော သူ့စကားသာ ဖြစ်၏။ သူတို့ရှေ့၌ ရှင်ပြန်နိုးထရမည့် နေ့ကာလတိုင် ရင်ဆိုင်ဖြေရှင်းစရာ ရှိနေ၏။
၁၀၁။ ☆ ၆:၇၃ ၁၈:၉၉	فَإِذَا نُفِخَ فِي الصُّورِ فَلَا أَنْسَابَ بَيْنَهُمْ يَوْمَئِذٍ وَلَا يَتَسَاءَلُونَ ﴿١٠١﴾ ပုံသဏ္ဍာန်များအား အသက်ဝင်စေသော အခါ၊* ထိုနေ့ကာလ၌ သူတို့၏ကြားတွင် အမျိုးတော်စပ်ခြင်း၊ မေးမြန်းပြော ဆိုခြင်းများ မရှိရစေပြီ။
၁၀၂။	فَمَنْ ثَقُلَتْ مَوَازِينُهُ فَأُولَئِكَ هُمُ الْمُفْلِحُونَ ﴿١٠٢﴾ ချိန်ခွင်လျှာ အလေးစီးသောသူ၊ ထိုသူတို့သည် အောင်မြင်ပေါက်မြောက်သူများ ဖြစ်ကြ၏။
၁၀၃။	وَمَنْ خَفَّتْ مَوَازِينُهُ فَأُولَئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ فِي جَهَنَّمَ خَالِدُونَ ﴿١٠٣﴾ ချိန်ခွင်လျှာ အလေးပေါ့သောသူ၊ ထိုသူတို့သည် ဆုံးရှုံးရသူများ ဖြစ်ကြ၏။ သူတို့၏ ဉာဉ်စရိုက်အား ဝေခံရ၍ ကာလမဲ့ ခံစားစေမည်ပင်။
၁၀၄။	تَتَلَفَعُ وُجُوهُهُمْ النَّارِ وَهُمْ فِيهَا كَالِحُونَ ﴿١٠٤﴾ အပူမီးသည် သူတို့၏ မျက်နှာများကို မြိုက်လျက်၊ ထိုသူတို့သည် ထိုအထဲ၌ ကြီးစွာခံစားနေရ၏။
၁၀၅။	أَلَمْ تَكُنْ آيَاتِي تَتْلَىٰ عَلَيْكُمْ فَكُنْتُمْ بِهَا تُكَذِّبُونَ ﴿١٠٥﴾ သင်တို့ထံသို့ ဝါ၏ သုတ်ဒေသနာများကို မရွတ်ဖတ်ပြလေသလော၊ သင်တို့သည်ကား ၎င်းကို ငြင်းဆန်ခဲ့ကြ၏။
၁၀၆။	قَالُوا رَبَّنَا غَلَبَتْ عَلَيْنَا شِقْوَتُنَا وَكُنَّا قَوْمًا ضَالِّينَ ﴿١٠٦﴾ သူတို့က ဆိုကြသည်မှာ “အို ကံကြမ္မာရှင်၊ တပည့်တော်တို့၏ ဆိုးကျိုးသည် တပည့်တော်တို့အား ဝံ့လွမ်းပါပြီ၊ တပည့် တော်တို့သည်ကား အပါယ်လမ်း၌ ရှိခဲ့သော လူမျိုး ဖြစ်ပါ၏။
၁၀၇။	رَبَّنَا أَخْرِجْنَا مِنْهَا فَإِنَّا ظَالِمُونَ ﴿١٠٧﴾ အို ကံကြမ္မာရှင် တပည့်တော်တို့အား ဤမှ ကယ်နှုတ်တော်မူပါ။ တပည့်တော်တို့ လမ်းဟောင်းသို့ပြန်ခဲ့လျှင် ကေနပ်ပင် အမိုက်ကောင်များ ဖြစ်ရပေမည်”ဟု ဖြစ်၏။
၁၀၈။	قَالَ احْسَبُوا فِيهَا وَلَا تُكَلِّمُونَ ﴿١٠٨﴾ အရှင်က “ထို၌ ခရီးဆက်လော့၊ လျှောက်လွှဲချက် မပေးကြလင့်၊”ဟု မိန့်ဆို၏။
၁၀၉။	إِنَّهُ كَانَ فَرِيقٌ مِّنْ عِبَادِي يَقُولُونَ رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنْتَ خَيْرُ الرَّاحِمِينَ ﴿١٠٩﴾ ဝါ၏ အမှုတော်ဆောင်များမှ အုပ်စုတစ်စုက ပြောဆိုသည်မှာ “အို ကံကြမ္မာရှင်၊ တပည့်တော်တို့သည် ယုံကြည်ပါ၏။ ထို့ကြောင့် တပည့်တော်တို့အား လွတ်ငြိမ်းစေ၍၊ ကရုဏာသက်တော်မူပါ။ အရှင်သည် အကောင်းမြတ်ဆုံးသော ကရုဏာရှင် ဖြစ်တော်မူပါ၏။”ဟု ဖြစ်၏။
၁၁၀။ ယုံ ကြည် သူ	فَاتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰ أَنْسَوَكُمُ ذِكْرِي وَكُنْتُمْ مِنْهُمْ تَضَحِكُونَ ﴿١١٠﴾ သို့သော် သင်တို့သည် သူတို့အား သိမ်းသွင်း ပြောင်လှောင်နေခြင်းဖြင့် ဝါအား သတိရရန် မေ့လျော့နေသည်ထိ ဖြစ်ခဲ့၏။ သင်တို့သည် သူတို့မှ ရယ်မောစရာကိုသာရှာ၏။

၁၁၁။	<p style="text-align: center;">﴿إِنِّي جَزَيْتُهُمُ الْيَوْمَ بِمَا صَبَرُوا أَلَّهْمُ الْفَافِرُونَ﴾</p> <p>ငါသည် သူတို့၏ ခွန်ပါရမီအတွက် ဤနေ့၌ အကျိုးဆုပေးတော်မူပြီ။ သူတို့သည် အောင်ဆုဆွတ်ရူးသူများ ဖြစ်ကြ၏။</p>
၁၁၂။	<p style="text-align: center;">﴿قَالَ كَمْ لَبِئْتُمْ فِي الْأَرْضِ عَدَدَ سِنِينَ﴾</p> <p>အရှင်က “မြေကမ္ဘာ၌ သင်တို့ မည်မျှ နေခဲ့သနည်း၊ နှစ်မည်မျှကြာခဲ့သနည်း” ဟု ဆိုသော်-</p>
၁၁၃။	<p style="text-align: center;">﴿قَالُوا لَبِئْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَاسَأَلْنَا الْعَادِينَ﴾</p> <p>သူတို့က “တပည့်တော်တို့သည် တစ်နေ့၊ သို့မဟုတ် တစ်နေ့၏ တစ်စိတ်တစ်ပိုင်း နေခဲ့၏။ စရင်းတင်ထားသူတို့အား မေးတော်မူပါ” ဟု တင်လျှောက်ကြ၏။</p>
၁၁၄။	<p style="text-align: center;">﴿قَالَ إِنْ لَبِئْتُمْ إِلَّا قَلِيلًا لَوْ أَنَّكُمْ كُنْتُمْ تَعْلَمُونَ﴾</p> <p>အရှင်က “သင်တို့သည် မပြောစလောက်သာ နေခဲ့ရ၏။ သင်တို့ သိကြပါလောစ” ဟု ဆို၏။</p>
၁၁၅။	<p style="text-align: center;">﴿أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ﴾</p> <p>“သင်တို့အား ငါက အကြောင်းမဲ့ ဖြစ်တည်စေခဲ့သည်ဟု၊ သင်တို့သည် ငါ့ထံတော်သို့ ဦးလှည့် မပြန်ရတော့ဟု ထင်မှတ်လေသလော။”</p>
၁၁၆။	<p style="text-align: center;">﴿فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ لَا إِلَهَ إِلَّا هُوَ رَبُّ الْعَرْشِ الْكَرِيمِ﴾</p> <p>ပရမတ်ဘုရားရှင်သည် မြင့်မြတ်တော်မူ၏။ ပရမတ္ထ အချုပ်အခြာကို ပိုင်၏။ ကျက်သရေရှိသော ထပ်ဆင့်ကွပ်ကဲမှု၏ ကံကြမ္မာရှင်- အရှင်မှ အပ အခြားဘုရားဟူ၍ မရှိချေ။</p>
၁၁၇။	<p style="text-align: center;">﴿وَمَنْ يَدْعُ مَعَ اللَّهِ إِلَهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِنْدَ رَبِّهِ إِنَّهُ لَا يُفْلِحُ الْكَافِرُونَ﴾</p> <p>ပရမတ်ဘုရားရှင်နှင့် အတူထား၍ အခြားသော ဘုရားများကို ဆုတောင်းနေသူ၊ ထိုသူအတွက် အထောက်အထား မရှိချေ။ သူ့ကံကြမ္မာရှင်၏ ထံတော်၌ သူ့အား စရင်းရှင်းလေလတ္တံ့၊ ဖုံးကွယ်မှောင်ချသော သူအတွက် အောင်မြင်မှု မရှိချေ။</p>
၁၁၈။	<p style="text-align: center;">﴿وَقُلْ رَبِّ اغْفِرْ وَارْحَمْ وَأَنْتَ خَيْرُ الرَّاحِمِينَ﴾</p> <p>“အို ကံကြမ္မာရှင် တပည့်တော်အား လွတ်ငြိမ်းစေတော်မူပါ။ ကရုဏာသက်တော်မူပါ။ အရှင်သည် ကောင်းမြတ်ဆုံးသော ကရုဏာတော် အရှင် ဖြစ်ပါ၏။” ဟု ဆုတောင်းလော့။</p>